

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင်အုပ်ချုပ်ရေးမှူး Kim Reynolds ၏ကြေညာချက်အကျဉ်းချုပ်

မေလ ၂၀၊ ၂၀၂၀ ခုနှစ်အထိ အကျိုးဝင်သည့် နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်ကြေငြာချက် အသစ်အား အုပ်ချုပ်ရေးမှူး Kim Reynolds မှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေငြာချက်မှာ အချို့ပြည်နယ်များအတွက်အပြောင်းအလဲများရှိပါသည်။

ကျန်းမာရေးအခြေအနေအားနည်းသောသူများ၊ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ အပါအဝင်၊ ခုခံနိုင်စွမ်းအားနည်းသည့်အိုင်အိုဝါပြည်သူ (lowans) များအား ပြဌာန်းချက်များ နည်းပါးသည့် ခရိုင်တွင်နေထိုင်သော်ငြားလည်း မိမိအိမ်၌သာတတ်နိုင်သမျှနေရန် အုပ်ချုပ်ရေးမှူးမှ တိုက်တွန်းနှိုးဆော်ထားပါသည်။

စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် ၇၇ ခရိုင်၏ဖွဲ့စည်းပုံ

ကျန်းမာရေးလမ်းညွှန်ချက်များနှင့်လူမှုရေးဆိုင်ရာအကွာအဝေးကန့်သတ်ချက်များကိုလိုက်နာပါက ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်၊သောကြာနေ့ ၌ ခရိုင်ပေါင်း ၇၇ ခုရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

- အကယ်၍ ပြည်သူ့လူထုများမှ အချင်းချင်း ဖိပေအကွာအဝေးအနေထားဖြင့်နေနိုင်လျှင် စားသောက်ဆိုင်များ၊ ကြံ့ခိုင်ရေးစင်တာများ၊ လက်လီအရောင်းဆိုင်များနှင့် စာကြည့်တိုက်များသည် ပုံမှန်လည်ပတ်မှုစွမ်းရည်၏ ၅၀% အထိ ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
- ကုန်တိုက်ကြီးများသည်လည်း လုပ်ငန်းလည်ပတ်မှုစွမ်းရည်၏ ၅၀% အထိဖွင့်လှစ်နိုင်မည်ဖြစ်သော်လည်း၊ ကစားကွင်းများနှင့် နေရာတွင်ထိုင်စားနိုင်သည့် စားသောက်ဆိုင်တန်းများ (Food Court)မှာ ဆက်လက်ပိတ်ထားပါမည်။
- လူကိုယ်တိုင်တက်ရောက်ခြင်းမရှိပါက အမြန်ပြေးလမ်းများသို့မဟုတ် ပြိုင်ပွဲလမ်းကြောင်းများ ဖွင့်လှစ်နိုင်သည်။ မြင်း သို့မဟုတ် ခွေးပြိုင်ပွဲများမပါ ဝင်သေးပါ။

- လူမှုရေး၊ အဖွဲ့အစည်း၊ အပန်းဖြေမှုနှင့် အားကစားပွဲများအား လူ ၁၀ ဦး ထက်နည်းလျှင် ဖွင့်လှစ်နိုင်သည်။
- အသင်းတော်များကဲ့သို့သော ဘာသာရေးဆိုင်ရာစုရုံးမှုများသည် လူမှုရေးဆိုင်ရာအကွာအဝေး ကန့်သတ်ချက်များနှင့်ကျန်းမာရေးလမ်းညွှန်ချက်များကိုလိုက်နာပါကဖွင့်လှစ်နိုင်သည်။

ဤခရိုင် ၂၂ ခုရှိစီးပွားရေးလုပ်ငန်းများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်အထိ လက်ရှိကန့်သတ်ချက်များကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

1. Allamakee
2. Benton
3. Black Hawk
4. Bremer
5. Dallas
6. Des Moines
7. Dubuque
8. Fayette
9. Henry
10. Iowa
11. Jasper
12. Johnson
13. Linn
14. Louisa
15. Marshall
16. Muscatine
17. Polk
18. Poweshiek
19. Scott
20. Tama
21. Washington
22. Woodbury

စီးပွားရေးပိတ်သိမ်းမှု (တစ်နိုင်ငံလုံးအတိုင်းအတာ)

ယခင်ကပိတ်ထားခဲ့သည့်အခြားစီးပွားရေးလုပ်ငန်းများသည် ၂၀၂၀၊ မေလ ၁၅ ရက်၊ ည ၁၁ : ၅၀ နာရီအထိ အိုင်အိုဝါပြည်နယ်တစ်ခုလုံးပိတ်ထားမည်ဖြစ်သည်။